



Friends of Wildlife

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း

နှစ်ပါတ်လည်အစီရင်ခံစာ (၂၀၁၈-၂၀၁၉)



CRITICAL ECOSYSTEM
PARTNERSHIP FUND

Smithsonian Conservation
Biology Institute

THE LEONA M. AND HARRY B.
HELMSLEY
CHARITABLE TRUST

မာတိကာ

၁။ နိဒါန်း.....	2
၂။ ရေရှည်မျှော်မှန်းချက်	2
၃။ လုပ်ငန်းစဉ်	2
၄။ စီမံခန့်ခွဲခြင်းနှင့် ရန်ပုံငွေ ရှာဖွေခြင်း.....	3
၅။ ၂၀၁၈-၁၉ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းများ.....	5
၅ - က သဘာဝနယ်မြေတည်ထောင်ခြင်းဆိုင်ရာလုပ်ငန်းများ.....	5
၅-က-၁ အဆိုပြုမဟာမြိုင်ဘေးမဲ့တောတည်ထောင်ခြင်းလုပ်ငန်း	5
၅-က-၂ ဇလုံတောင်အမျိုးသားဥယျာဉ်တည်ထောင်ခြင်းလုပ်ငန်း.....	6
၅-ခ ဘေးမဲ့တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲခြင်း.....	7
၅-ဂ တောဆင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ခြင်း	7
၅-ဃ လူနှင့်ဆင်ပဋိပက္ခဖြစ်ပွားခြင်းနှင့်ပတ်သက်၍ အင်တာဗျူးမေးမြန်းခြင်း.....	10
၅-င ငှက်သုတေသနလုပ်ငန်း.....	10
၅-စ သစ်တောများ၏မြေပြင်အခြေအနေလေ့လာခြင်းလုပ်ငန်း.....	11
၅-ဆ အရပ်ဖက်အဖွဲ့အစည်းများစွမ်းဆောင်ရည်မြှင့်မားရေး.....	11
၅-ဆ-၁ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးသူရဲကောင်းများ စွမ်းဆောင်ရည် မြှင့်မားရေး သင်တန်း.....	11
၅-ဆ-၂ အသေးစားရန်ပုံငွေပေးအပ်ခြင်း	13
၅-ဇ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ/သင်တန်းများ.....	13
၆။ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း သုံးစွဲသည့် ရန်ပုံငွေများ	15
၇။ အထွေထွေ	15
၈။ နောက်ဆက်တွဲ ဇယားများ.....	16
၈-၁ FOW ၏ ဝန်ထမ်းအင်အားစာရင်း (၂၀၁၈-၂၀၁၉).....	16
၈-၂ စီမံကိန်းအလိုက် ၂၀၁၈-၂၀၁၉ ရရှိသည့် ဘဏ္ဍာငွေစာရင်း.....	17

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၏ နှစ်ပါတ်လည် အစီရင်ခံစာ

၁။ နိဒါန်း

တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးမိတ်ဆွေများအသင်း (FOW)သည် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများကို သဘာဝနယ်မြေများနှင့်အနီးတွင် သက်ဆိုင်ရာ ဆက်စပ်ပတ်သက်သူများနှင့် ဒေသခံလူထုတို့ပါဝင်သော ထိန်းသိမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။

၂။ ရေရှည်မျှော်မှန်းချက်

ရပ်ရွာပြည်သူများအား အခြေပြုသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် ဂေဟစနစ်စီမံခန့်ခွဲရေးနည်းလမ်းများမှတစ်ဆင့် မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်နှင့်အပင်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် မျှော်မှန်းထားပါသည်။

၃။ လုပ်ငန်းစဉ်

အထက်ပါမျှော်မှန်းချက်များကို ရရှိစေရန် အောက်ပါတို့ကို လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(က) မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏နေရင်းဒေသများအား ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအတွက် ဒေသခံပြည်သူများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။

(ခ) အဖွဲ့၏ ချဉ်းကပ်နည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

(ခ-၁) ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးအတွက် ကျယ်ပြန့်စွာ ပူးပေါင်းရွက်၍ စွမ်းဆောင်ရည်တည်ဆောက်ခြင်း


(ခ-၂) အနာဂတ်ကာလတွင် တောရိုင်းတိရစ္ဆာန်များနှင့် ပူးတွဲတည်ရှိနေနိုင်မည့် အသက်မွေးဝမ်းကျောင်းစနစ်အား ထောက်ပံ့ခြင်း

(ခ-၃) မြန်မာနိုင်ငံတွင်သာတွေ့ရှိရပြီး နိုင်ငံတွင်းတွင်သာ ကာကွယ်စောင့်ရှောက်နိုင်မည့် မျိုးစိတ်များကို ဦးတည်ထိန်းသိမ်းဆောင်ရွက်ခြင်း

- (ခ-၄) တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ နေရင်းဒေသများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို အများပြည်သူသို့ အသိအမြင်ဖွင့်ပေးခြင်း
- (ခ-၅) ဂေဟစနစ်များ စီမံခန့်ခွဲရာတွင် အထောက်အကူဖြစ်စေရေးအတွက် ခိုင်မာ အားကောင်းသော သိပ္ပံပညာရပ်ကို အသုံးပြုခြင်း
- (ခ-၆) မြန်မာနိုင်ငံ၏ တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းရေးကဏ္ဍတွင် ကောင်းစွာ လေးစားခံရသောတောင်တင်းခိုင်မာသော၊ အကျိုးဖြစ်ထွန်းသော၊ ရေရှည် တည်တံ့ရပ်တည်နိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် လုပ်ငန်းဆောင်ရွက် ခြင်း

၄။ စီမံခန့်ခွဲခြင်းနှင့် ရန်ပုံငွေ ရှာဖွေခြင်း


FOW အသင်း၏ လက်ရှိဖွဲ့စည်းပုံ ဝန်ထမ်းစုစုပေါင်း(၂၅)ဦးရှိပြီး လုပ်ငန်းဆောင်ရွက်မှု များအတွက် ကဏ္ဍအလိုက်ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။



ပုံ(၁) FOW အသင်း၏ လက်ရှိဖွဲ့စည်းပုံ

လက်ရှိအချိန်တွင် စီမံကိန်းရန်ပုံငွေရှာဖွေခြင်းကို အကြီးတန်းအကြံပေးအရာရှိမှ ဦးဆောင်လျက် ရှိပါသည်။ အသင်းအား လမ်းကြောင်းမှန်ကန် တည့်မတ်စေရန်အတွက် စီမံခန့်ခွဲမှု ကော်မတီ(၅)ဦးဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။ စီမံခန့်ခွဲမှု ကော်မတီဝင်များသည် ပြင်ပ/အခြား အသင်းအဖွဲ့များမှ ကျွမ်းကျင်ပုဂ္ဂိုလ်များသာ ဖြစ်ကြပါသည်။

၎င်းအပြင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သွက်လက် မြန်ဆန်စေရန်အတွက် စီမံကိန်းတာဝန်ခံ (၇)ဦး ပါဝင်သည့် စီမံကိန်းများ စီမံခန့်ခွဲမှုအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ပါသည်။



ပုံ(၂) FOW ၏ စီမံကိန်း တည်နေရာပြမြေပုံ

၅။ ၂၀၁၈-၁၉ခုနှစ် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းများ

FOW သည် အပြည်ပြည်ဆိုင်ရာ အလှူရှင်များထံမှရရှိသည့် ရန်ပုံငွေများဖြင့် စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက ဆက်စပ်ပတ်သက်သူများ ဖြစ်သည့် သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့အပြင် သက်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၅ - က သဘာဝနယ်မြေတည်ထောင်ခြင်းဆိုင်ရာလုပ်ငန်းများ

သစ်တောဦးစီးဌာန၏ အဆိုပြုသဘာဝနယ်မြေဖြစ်သည့် မဟာမြိုင်ဘေးမဲ့တော နှင့် ဇလုံတောင်အမျိုးသားဥယျာဉ်တို့တွင် သဘာဝနယ်မြေတည်ထောင်နိုင်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို စတင် လုပ်ဆောင်ခဲ့ပါသည်။

၅-က-၁ အဆိုပြုမဟာမြိုင်ဘေးမဲ့တောတည်ထောင်ခြင်းလုပ်ငန်း

အဆိုပြုမဟာမြိုင်ဘေးမဲ့တောတွင် သဘာဝနယ်မြေတည်ထောင်နိုင်ရေး အတွက် သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနတို့နှင့် ၂၀၁၄ခုနှစ်မှ စတင်ပူးပေါင်းဆောင်ရွက်ပါသည်။

ဇီဝမျိုးစုံမျိုးကွဲများလေ့လာခြင်း။ ။သဘာဝနယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲများ ကျက်စားနေထိုင်မှုကို လေ့လာနိုင်ရန်အတွက် ထောင်ချောက်ကင်မရာများ တပ်ဆင်ခြင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်သိမ်းခဲ့ပါသည်။ လေ့လာမှုမှတ်တမ်းများအရ နို့တိုက်သတ္တဝါ(၂၀) ကျော်နှင့် ငှက်မျိုးစိတ်(၁၈၀)ကျော်တို့ကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကင်းလှည့်ထိန်းသိမ်းခြင်း။ ။ ဘေးမဲ့တောအတွင်း ကင်းလှည့်ထိန်းသိမ်းခြင်းကို လစဉ်တာဝန်ကျ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန ဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိပြီး ကင်းလှည့်ထိန်းသိမ်းခြင်း အတွက် ဝန်ထမ်းများ၏ နေထိုင်စားသောက်စရိတ်ကို FOW မှလစဉ်ပံ့ပိုးပေးပါသည်။

အသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်ခြင်း။ ။ ဘေးမဲ့တောပတ်ဝန်းကျင်ရှိ ကျေးရွာ(၇)ရွာတွင် သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများ၊ FOW ၏ကွင်းဆင်းဝန်ထမ်းများပါဝင်သော ပညာပေးအဖွဲ့သည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ဂေဟစနစ်ပြောင်းလဲခြင်းဖြစ်စဉ်များ၊ မျောက်လွှဲကျော် ထိန်းသိမ်းခြင်းကြောင့်ရရှိလာသော အကျိုးကျေးဇူးများစသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် ဒေသခံပြည်သူစုစုပေါင်း (၃၅၀) ဦးတက်ရောက်ခဲ့ပါသည်။



ပုံ(၃) အဆိုပြုမဟာမြိုင်ဘေးမဲ့တောတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေပုံများ

၅-က-၂ ဇလုံတောင်အမျိုးသားဥယျာဉ်တည်ထောင်ခြင်းလုပ်ငန်း

အထောက်အထားများစုဆောင်းခြင်း။ ။ ဇလုံတောင်အမျိုးသားဥယျာဉ်တည်ထောင်ခြင်းတွင် ဝန်ကြီးဌာနသို့လိုအပ်သည့် အထောက်အထား စာရွက်စာတမ်းများ တင်ပြနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

စေ့စပ်ညှိနှိုင်းခြင်း။ ။အမျိုးသားဥယျာဉ်တည်ထောင်ရေး လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာဗန်းမောက်မြို့နယ်တွင် စီမံကိန်းမိတ်ဆက်ခြင်း အစည်းအဝေးကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင်ဒေသကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ တက်ရောက်ခဲ့ပါသည်။

ဇီဝမျိုးစုံမျိုးကွဲစာရင်းကောက်ခြင်း။ ။ အမျိုးသားဥယျာဉ်တွင် ကျက်စားနေထိုင်လျက်ရှိသည့် ဇီဝမျိုးစုံမျိုးကွဲများကို လေ့လာနိုင်ရန်အတွက် ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၉ မတ်-ဧပြီ လများတွင် ဆောင်ရွက်ခဲ့ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများစာရင်းကောက်ယူမှုမှတ်တမ်းများအရ နို့တိုက်သတ္တဝါ (၂၄)မျိုး၊ ငှက်မျိုးစိတ်(၁၈၅)မျိုးနှင့် တွားသွားသတ္တဝါ(၅၈)မျိုးတို့ကို မှတ်တမ်းတင်နိုင်ခဲ့ပါသည်။



ပုံ(၄) အဆိုပြုဇလုံတောင်အမျိုးသားဥယျာဉ်တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပုံများ

၅-ခ ဘေးမဲ့တောစီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲခြင်း

ချပ်သင်းနှင့် ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ရေးဆွဲခြင်းကို သက်ဆိုင်ရာဘေးမဲ့တောအုပ်ချုပ်ရေးမှူးများ၊ ဝန်ထမ်းများ၊ ဆက်စပ်ပတ်သက်သူများဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင်စတင် ဆောင်ရွက်ခဲ့ပါသည်။ စီမံချက်မူကြမ်းတွင်ပါဝင်သည့် လုပ်ငန်းများနှင့် ဘဏ္ဍာရေးအခြေအနေများအား ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ဘေးမဲ့တောနှစ်ခု၏ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်များကို သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနသို့ ၂၀၁၉ ခုနှစ် ဇွန်လတွင် မြန်မာဘာသာဖြင့် တင်ပြခဲ့ပြီး အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး ၂၀၁၉ခုနှစ်နိုဝင်ဘာလတွင် သစ်တောဦးစီးဌာနသို့ တင်ပြထားပါသည်။

၅-ဂ တောဆင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ခြင်း

မြန်မာ့တောဆင်များထိန်းသိမ်းရေးလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဥက္ကံမြို့နယ်ခွဲ၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်၊

ပဲခူးမြို့နယ်၊မင်းလှမြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်နှင့် ငပုတောမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ပါသည်။

ကင်းလှည့်ထိန်းသိမ်းခြင်း။ ။ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်းတွင် မြန်မာ့တောဆင်များအား Cyber Tracker အသုံးပြု၍ SMART နည်းပညာဖြင့် ကင်းလှည့်နိုင်ရန်အတွက် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သစ်တောရဲတပ်ဖွဲ့၊ သစ်တောဦးစီးဌာန၊ ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

သတင်းပေးကွန်ယက်စနစ်ဖြင့် ထိန်းသိမ်းခြင်း။ ။ တောဆင်ထိန်းသိမ်းရာတွင် အရေးပါသည့် သတင်းလက်ဦးမှုရယူနိုင်ရေးအတွက် သတင်းပေးကွန်ယက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်တွင် တောဆင်ရိုင်းများ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်း၌ အထောက်အကူဖြစ်စေသောသတင်းများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများသို့ သတင်းအရင်းအမြစ် ထောက်ပံ့ပေးသော ဒေသခံများအားဆုငွေများ ထောက်ပံ့ပေးခဲ့ပါသည်။

အသိအမြင်ဖွင့်ပညာပေးခြင်း။ ။ နေပြည်တော်ရုံးချုပ် သစ်တောဦးစီးဌာန၊ ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ Wildlife Mobile Rescue (WMR) အဖွဲ့၊ သက်ဆိုင်ရာမြို့နယ် သစ်တောဦးစီးဌာနနှင့် FOW တို့ပူးပေါင်း၍ တောဆင်ရိုင်းများကျေးရွာနှင့် လယ်ကွင်းများအတွင်း မဝင်ရောက်နိုင်စေရေးအတွက် ကြိုတင်ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောဆင်ရိုင်းများဝင်ရောက်လာပါက အပြန်အလှန်ထိခိုက်မှုများမရှိစေရေး မောင်းနှင်ဆောင်ရွက်သင့်သည့်နည်းလမ်းများ၊ လူနှင့်ဆင် ပဋိပက္ခဖြစ်စေသည့် အကြောင်းအရင်းများ၊ တောဆင်များမှ လူနှင့်သစ်တောဂေဟစနစ်များအတွက် အကျိုးပြုနေပုံများနှင့် လူသားများအပေါ် အကျိုးပြုနေပုံများ၊ ထိန်းသိမ်းရေးလုပ်ငန်းများဆောင် ရွက်နေမှုများနှင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေဥပဒေကိုရှင်းပြ၍ ပညာပေးဆောင်ရွက်ခဲ့ပါသည်။

သင်တန်းပေးခြင်း ။ ။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် လုပ်ဆောင်လျက်ရှိသော တောဆင်ရိုင်းများထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စေရန်အလို့ငှာ ကွင်းဆင်းဝန်ထမ်းများ Cyber Tracker ကို အသုံးပြု၍ SMART Patrol

လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပစ္စည်းများအသုံးပြုမှုဆိုင်ရာ မွမ်းမံသင်တန်းများကို စခန်းတစ်ခုချင်းအလိုက် သွားရောက်ကူညီသင်ကြားပေးခဲ့ပါသည်။

လျှပ်စစ်ခြံစည်းရိုးကာရံခြင်း။ ။ (၁) လူနှင့်ဆင်ပဋိပက္ခလျော့နည်းစေရေးအတွက် ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ ချင်းကွင်းကျေးရွာတွင် ဒေသခံတို့၏ လိုလားချက်အရ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင်စတင် တပ်ဆင်ပေးခဲ့ပါသည်။ သီးနှံစိုက်ခင်းအကျယ်အဝန်း (၅၁၀) ဧကအား လျှပ်စစ်ခြံစည်းရိုးတပ်ဆင်ကာရံခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ဒေသခံတို့၏ စိုက်ခင်းများသို့ ဆင်ဝင်ရောက်ခြင်း တစ်ကြိမ်မျှထပ်မံဖြစ်ပေါ်ခြင်း မရှိတော့သည်ကို တွေ့ရှိရပါသည်။ (၂) ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်နှင့် ငပုတောမြို့နယ် အတွင်းရှိ ကျေးရွာ(၈)ရွာတွင် သီးနှံစိုက်ခင်းများကို လျှပ်စစ်ခြံစည်းရိုး ကာပေးနိုင်စေရန် ပဏာမညှိနှိုင်းဆွေးနွေးပွဲကို လုပ်ဆောင်ထားပြီးလည်း ဖြစ်ပါသည်။

စားကျက်များ ပြန်လည်ကောင်းမွန်လာစေရေးစီမံခြင်း။ ။ တောဆင်ရိုင်းများ၏ စားကျက်များ ပြန်လည်ကောင်းမွန်လာစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကွင်းဆင်းစစ်ဆေးခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။ ကွင်းဆင်းစစ်ဆေးပြီးရှေးချယ်ထားသော စားကျက်များတွင် ဆားဓာတ်များ ပြန်လည်ဖြည့်တင်းနိုင်ရန် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။



ပုံ (၅) တောဆင်ထိန်းသိမ်းရေးစီမံကိန်းမှ မှတ်တမ်းဓာတ်ပုံများ

၅-ဃ လူနှင့်ဆင်ပဋိပက္ခဖြစ်ပွားခြင်းနှင့်ပတ်သက်၍ အင်တာဗျူးမေးမြန်းခြင်း

ရခိုင်ရိုးမ တောင်ပိုင်းအတွင်းလူနှင့် ဆင်ပဋိပက္ခဖြစ်ပွားခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းမေးမြန်းခြင်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာ (၂)ရက်နေ့မှာ (၁၇)ရက်နေ့အတွင်း ရခိုင်ပြည်နယ်၊ ဝှံမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ် စသည့် (၃)မြို့နယ်တွင် ဆောင်ရွက်ခဲ့ပါသည်။ ထို(၃)မြို့နယ်အတွင်း လူနှင့်ဆင်ပဋိပက္ခ ဖြစ်ပွားသည့် ကျေးရွာများအားရွေးချယ်၍ ကျေးရွာတစ်ရွာလျှင် အိမ်ခြေ၏ (၃၀%)အား ကြိုရာကျပန်းနည်းစနစ်(Random Method)ဖြင့် ကျေးရွာ(၁၆)ရွာအတွင်းရှိ လူဦးရေ စုစုပေါင်း (၂၉၆) ဦးအား မေးမြန်းခဲ့ပါသည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၊ သပိတ်ကျဉ်းမြို့နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ်တို့တွင်လည်း အလားတူ ကွင်းဆင်းမေးမြန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါသည်။ လူဦးရေစုစုပေါင်း (၂၃၈)ဦး ကို မေးမြန်းခဲ့ပါသည်။



ပုံ(၆) လူနှင့်ဆင်ပဋိပက္ခဖြစ်ပွားခြင်းနှင့်ပတ်သက်၍ အင်တာဗျူးမေးမြန်းခြင်း

၅-င ငှက်သုတေသနလုပ်ငန်း

မြန်မာနိုင်ငံ၏ တန်ဖိုးမြင့်မားမှုများတွင် ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဇီဝမျိုးစုံမျိုးကွဲများတွင် ငှက်မျိုးစိတ်များ၏ တန်ဖိုးသည်လည်း အလွန်အရေးပါပါသည်။ မြန်မာနိုင်ငံရှိ ငှက်မျိုးစိတ်များ၏ နေရာဒေသအလိုက် ပျံ့နှံ့ကျက်စားနေထိုင်မှုကို သိရှိရန်နှင့်၎င်းတို့၏ ထိန်းသိမ်းရေးအရေးပါမှုအတွက် ငှက်သုတေသနလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။ ဆောင်ရွက်မည့် ဒေသများမှာ ရှမ်းပြည်နယ်၊ ရခိုင်ရိုးမနှင့်ရခိုင်ကမ်းရိုးတန်းဒေသ၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်း၊ အပူပိုင်းဇုန်ဒေသစသည်တို့တွင် ကျက်စားနေထိုင်သည့် ငှက်မျိုးစိတ်များတို့ကို

လေ့လာ ဖော်ထုတ်သွားမည် ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းတွင် အပူပိုင်း ဇုန်နှင့်ရခိုင်ရိုးမ၊ ရခိုင်ကမ်းရိုးတန်းဒေသများတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန် ဧရိယာ များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၅-၈ သစ်တောများ၏မြေပြင်အခြေအနေလေ့လာခြင်းလုပ်ငန်း

မြန်မာနိုင်ငံ၏ သစ်တောပြောင်းလည်းမှုအကြောင်းတရားများကို နားလည်၍ မတူညီသည့် သစ်တောမျိုးအစားတို့အပေါ်တွင် ကျရောက်သည့် ဘေးအန္တရာယ်တို့ အား အကဲဖြတ်ရန်အတွက် သစ်တောဖုံးလွှမ်းမှုပြောင်းလည်းမှု မြေပုံရေးဆွဲခြင်း လုပ် ဆောင်ရန်လိုအပ်သည့် အချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို ပြည်နယ်နှင့်တိုင်း ဒေသကြီးများအတွင်း တည်နေရာ (၃၂)ရာ တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ ဩဂုတ်လ အတွင်း ဆောင်ရွက်ခဲ့ပါသည်။ သို့သော် အချို့သော တိုင်းနှင့်ပြည်နယ်ဒေသကြီးများ သည် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်း ကျရောက်လျက်ရှိသောကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ စာရင်းကောက်ယူလေ့လာခြင်းကို အမေရိကန် ပြည် ထောင်စုအခြေစိုက် (Smithsonian Conservation Biological Institution-SCBI) နည်းပညာဖြင့် (Openforis application)အားအသုံးပြု၍ ကောက်ယူခြင်း ဖြစ်ပါ သည်။



ပုံ(၇) သစ်တောမြေပြင်အခြေအနေလေ့လာခြင်း

၅-ဆ အရပ်ဖက်အဖွဲ့အစည်းများစွမ်းဆောင်ရည်မြှင့်မားရေး

၅-ဆ-၁ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးသူရဲကောင်းများ စွမ်းဆောင်ရည် မြှင့်မားရေး သင်တန်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများ သည် သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရတွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ ပြည်သူ

တို့သည်လည်း တာဝန်များစွာရှိပါသည်။ တစ်ဦးတစ်ယောက်ချင်းမဟုတ်ဘဲ အသင်း/အဖွဲ့အလိုက် အရပ်ဖက်အဖွဲ့အစည်းများဖွဲ့စည်း၍ ထိန်းသိမ်းခြင်း အလေ့အကျင့်ကို ဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်သည့် စီမံခန့်ခွဲမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရာ ရောက်ပါသည်။ နယ်ပယ်အသီးသီးတွင် ဖွဲ့စည်းထားသည့် အရပ်ဖက်အဖွဲ့အစည်းများ စွမ်းဆောင်ရည်မြင့်မားရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် FOW ၏ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး သင်တန်းခန်းမဌာနတည်ရှိရာ ကချင်ပြည်နယ် အင်းတော်ကြီးတွင် နှစ်စဉ်သင်တန်းပေးလျက် ရှိပါသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်းတွင် ဒုတိယအကြိမ်သင်တန်းကို (၅)ရက်ကြာ ကျင်းပခဲ့ပြီး သင်တန်းသား/သူ(၂၆)ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်းတွင် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ အရပ်ဖက်အဖွဲ့အစည်းများစွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာသင်ခန်းစာများကို သင်ကြားပို့ချပါသည်။ ၎င်းအပြင် စီမံကိန်းအဆိုပြုလွှာရေးသားနည်းသင်ပေးခဲ့ပြီး လက်တွေ့ရေးသားစေခဲ့ပါသည်။



ပုံ(၈) ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးသင်တန်း ကျင်းပမှုမှတ်တမ်းအချို့

၅-ဆ-၂ အသေးစားရန်ပုံငွေပေးအပ်ခြင်း

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးသင်တန်းတွင် စီမံကိန်းအဆိုပြုလွှာရေးသားခြင်း သင်ကြားခြင်းမှုတွင် လက်တွေ့ရေးသားတင်ပြလာသော စီမံကိန်းအဆိုပြုလွှာများမှ သင့်လျော်သော အဆိုပြုလွှာကို ရွေးချယ်၍ ပေးအပ်ခဲ့ပါသည်။

ရွေးချယ်ခဲ့သည့် အဆိုပြုလွှာများသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ပြည်ထောင်ကျေးရွာ ဒေသခံပြည်သူ့အစုအဖွဲ့ပိုင် သစ်တော တည်ထောင်သူများစီမံကိန်း၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ဝှေ့လုံကျေးရွာ နောင်ခွင်အင်းဒေသထိန်းသိမ်းရေးစီမံကိန်း၊ ရှမ်းပြည်နယ် အင်းလေးကန် ခရီးသွားဧည့်လမ်းညွှန်အဖွဲ့၏ ပလတ်စတစ် ညစ်နွမ်းမှုလျှော့ချရေးစီမံကိန်း၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် သက္ကယ်ကျင်းကျေးရွာမှ ကျေးရွာဝန်းကျင်သန့်ရှင်းရေးစီမံကိန်း၊ ကန့်ဘလူမြို့နယ် ဒေသခံပြည်သူ့ အစုအဖွဲ့ပိုင်သစ်တောတည်ထောင်သူများစီမံကိန်းတို့အား အသေးစားရန်ပုံငွေများ (၅,၁၀၀,၀၀၀ကျပ်)ကို ပေးအပ်ခဲ့ပါသည်။

၅-ဇ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ/သင်တန်းများ

FOW သည် အသင်းရေရှည်တည်တံ့ရေး၊ ထိန်းသိမ်းရေးလုပ်ငန်းများတွင် စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ ၂၀၁၈ စက်တင်ဘာလ မှ ၂၀၁၉ ဩဂုတ်လအတွင်း FOW ဝန်ထမ်း(၁၈)ဦးအတွက် လိုအပ်သော သင်တန်းများပေး၍ မြှင့်တင်ပေးပါသည်။ တက်ရောက်ခဲ့ကြသော သင်တန်းများ မှာ -

- (၁) အဆင့်မြင့် ကွန်ပျူတာစာရင်းဇယားသင်တန်း (Advance Excel Course)
- (၂) အင်္ဂလိပ်စာစွမ်းရည်မြှင့်သင်တန်း (Advance English Language)
- (၃) ဒေသရင်းငှက်မျိုးစိတ်နှင့် ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်ခံနေရသော ငှက်မျိုးစိတ်များ၏ကျက်စားရာနေရင်းဒေသမြေပုံရေးဆွဲခြင်းဆိုင်ရာဆွေးနွေးပွဲသင်တန်း(Bird Mapping Workshop)
- (၄) အစီရင်ခံစာရေးသားနည်း သင်တန်း (Reporting writing)
- (၅) စီမံချက်စက်ဝန်းစီမံခန့်ခွဲခြင်းဆိုင်ရာသင်တန်း (Project Cycle Management)

(၆) တောရိုင်းတိရစ္ဆာန်အပြုအမူနှင့် သုတေသနစာရင်းကောက်ယူခြင်းဆိုင်ရာ သင်တန်း

(၇) Arc GIS သင်တန်း

(၈) Statistical Package for Social Science သင်တန်း (SPSS software training)

(၉) Emammal ဖြင့် ကင်မရာထောင်ချောက်ဒေတာများထည့်သွင်းခြင်း သင်တန်း

(၁၀) Population Ecology သင်တန်း

(၁၁) မဟာဗျူဟာမြောက် ရေးဆွဲခြင်းဆိုင်ရာ သင်တန်း

(၁၂) စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်စောင့်ကြည့်ခြင်းဆိုင်ရာ သင်တန်း

(၁၃) သုတေသန စာရင်းအင်းသင်တန်း

(၁၄) Participatory training design and techniques for community based enterprise curriculum ဆိုင်ရာ သင်တန်း

(၁၆) Forest covers monitoring by forest integrity assessment tool Training ဆိုင်ရာ သင်တန်း

(၁၇) Region ROAM assessment သင်တန်း

(၁၈) Development of REDD+ safeguards information system သင်တန်း

(၁၉) Wildlife Corridor using Google Earth software အလုပ်ရုံဆွေးနွေးပွဲ သင်တန်း



ပုံ(၉) FOW မှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများ တက်ရောက်နေစဉ်

၆။ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း သုံးစွဲသည့် ရန်ပုံငွေများ

FOW သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်းတွင် သဘာဝထိန်းသိမ်းရေးနယ်မြေများ၌ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနတို့၏ ခွင့်ပြုချက်များနှင့်အတူ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်သည့် IUCN, Smithsonian Conservation Biology Institute (SCBI), World Wildlife Fund (WWF), Rain Forest Trust (RT), Norwegian Environment Agency (NEA), Community Conservation Inc; တို့မှ ရန်ပုံငွေများဖြင့် အဓိက မိတ်ဖက်အဖွဲ့အစည်းများ အဖြစ်ရပ်တည်၍ လုပ်ငန်းများ ဆောင်ရွက်ပါသည်။

၇။ အထွေထွေ

နိုင်ငံတကာအလှူရှင်များသည် ၎င်းတို့၏ လှူဒါန်းမှုရန်ပုံငွေများအား စနစ်တကျ သုံးစွဲခြင်း၊ ထိရောက်သော လုပ်ဆောင်မှုတို့ကို မျှော်လင့်ထားသလို မိမိတို့ အရပ်ဖက်အဖွဲ့ အစည်းများ၏ စွမ်းဆောင်ရည်သည်လား အားကောင်းစေရန် လိုအပ်လှပါသည်။ သို့ပါ၍ FOW ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးကို ယခု ဘဏ္ဍာနှစ်အတွင်း ဦးစားပေးဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ဒေသခံအရပ်ဖက်အဖွဲ့အစည်းများသည်လည်း ထိန်းသိမ်းရေးအသိစိတ်ဓာတ်ပြည့်ဝစွာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများစီစဉ်ပေးခြင်း ဖြစ်ပါသည်။ သို့သော် နှစ်လရှည်ကြာစွာ အယူအဆလွဲမှားမှုများကြောင့် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းသည် အလှမ်းဝေးသကဲ့သို့ ဖြစ်နေပါသည်။ လူထုအခြေပြု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အားလုံး၏ ပါဝင်ပူးပေါင်းမှုအလေ့အကျင့် ကောင်းများသည် လိုအပ်လှပါသည်။

၈။ နောက်ဆက်တွဲ ဇယားများ

၈-၁ FOW ၏ ဝန်ထမ်းအင်အားစာရင်း (၂၀၁၈-၂၀၁၉)

စဉ်	အမည်	တာဝန်	စီမံကိန်းဒေသ
၁	ဦးမြင့်အောင်	အကြီးတန်းအကြံပေး	ရန်ကုန်
၂	ဒေါ်ခိုင်ခိုင်ဆွေ	အမှုဆောင် ဒါရိုက်တာ	ရန်ကုန်
၃	ဦးဝင်းကိုကိုနိုင်ထွန်း	စီမံကိန်းတာဝန်ခံ	ဧလုံတောင်
၄	ဦးထွန်းဦး	စီမံကိန်းတာဝန်ခံ	ဆင်စီမံကိန်း
၅	ဦးအောင်ပွင့်စိုး	စီမံကိန်းတာဝန်ခံ	မဟာမြိုင်
၆	ဦးအောင်နိုင်လင်း	စီမံကိန်းတာဝန်ခံ	ချပ်သင်း
၇	ဦးဇေယျာစိုး	စီမံကိန်းတာဝန်ခံ	သုတေသနလုပ်ငန်းများ
၈	ဦးရန်လင်းထွန်း	စီမံကိန်းတာဝန်ခံ	သုတေသနလုပ်ငန်းများ
၉	ဦးကျော်မျိုးအောင်	စီမံကိန်းလက်ထောက်တာဝန်ခံ	အင်းတော်ကြီး
၁၀	ဒေါ်မူမူအေးကျော်	စီမံကိန်းလက်ထောက်	အင်းတော်ကြီး
၁၁	ဦးကျော်မင်းထွန်း	စီမံကိန်းလက်ထောက်တာဝန်ခံ	ဧလုံတောင်
၁၂	ဦးဝေယံထွန်း	စီမံကိန်းလက်ထောက်တာဝန်ခံ	ဧလုံတောင်
၁၃	ဦးအောင်လွင်	စီမံကိန်းလက်ထောက်တာဝန်ခံ	ချပ်သင်း
၁၄	ဦးကျော်ဝင်းအောင်	စီမံကိန်းလက်ထောက်	မဟာမြိုင်
၁၅	ဦးစိုးထိုက်အောင်	စီမံကိန်းလက်ထောက်	မဟာမြိုင်
၁၆	ဦးကျော်နိုင်	စီမံကိန်းလက်ထောက်တာဝန်ခံ	ရွှေစက်တော်
၁၇	ဦးကောင်းထက်ပိုင်	စီမံကိန်းလက်ထောက်တာဝန်ခံ	ဆင်စီမံကိန်း
၁၈	ဦးစိုင်းဇော်ဦး	စီမံကိန်းတာဝန်ခံ	ဆင်စီမံကိန်း
၁၉	ဦးဘရန်ဆန်အောင်	စီမံကိန်းလက်ထောက်တာဝန်ခံ	ဆင်စီမံကိန်း
၂၀	ဦးအောင်ကျော်မြင့်	စီမံကိန်းလက်ထောက်တာဝန်ခံ	သုတေသနလုပ်ငန်းများ
၂၁	ဒေါ်ဇင်ဇင်မိုး	စီမံကိန်းလက်ထောက်တာဝန်ခံ	ရခိုင်စီမံကိန်း
၂၂	ဦးအောင်သန်း	စီမံတာဝန်ခံ	ရန်ကုန်
၂၃	ဒေါ်သက်နှင်းဦး	ငွေစာရင်းတာဝန်ခံ	ရန်ကုန်
၂၄	ဒေါ်ဇင်မာငြိမ်း	ငွေစာရင်းလက်ထောက်	ရန်ကုန်
၂၅	ဒေါ်တိုးတက်လှိုင်	ငွေစာရင်းလက်ထောက်	ရန်ကုန်

၈-၂ စီမံကိန်းအလိုက် ၂၀၁၈-၂၀၁၉ ရရှိသည့် ဘဏ္ဍာငွေစာရင်း

စဉ်	စီမံကိန်းအမည်	အလှူရှင်	အချိန်ကာလ	လက်ခံရရှိငွေ (USD)
၁	အဆိုပြုမဟာမြိုင်ဘေးမဲ့တောတည်ထောင်ခြင်း	Rainforest	2018~2019	\$ 29,441.00
၂	ချပ်သင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော စီမံအုပ်ချုပ်လုပ်ကိုင်မှု ရေးဆွဲခြင်း	NEA	2018~2019	\$ 15,103.50
၃	ရွှေစက်တော်တိရစ္ဆာန်ဘေးမဲ့တော စီမံအုပ်ချုပ်လုပ်ကိုင်မှု ရေးဆွဲခြင်း	NEA	2018~2019	\$ 15,103.50
၄	FOW အသင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	SCBI	2018~2019	\$ 36,178.00
၅	အဆိုပြုဇလုံတောင်အမျိုးသားဥယျာဉ် တည်ထောင်ခြင်း	Rainforest	2018~2019	\$ 14,999.00
၆	အဆိုပြုဇလုံတောင်အမျိုးသားဥယျာဉ်သုတေသနစာရင်းကောက်ယူခြင်းလုပ်ငန်း	SCBI	2018~2019	\$ 25,743.00
၇	FOW အသင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	CEPF	2018~2019	\$ 16,000.00
၈	ရခိုင်ရိုးမတောင်ပိုင်းမြန်မာ့ဆင်များထိန်းသိမ်းရေးစီမံကိန်း	WWF	2018~2019	\$ 81270.72
၉	ငှက်များပျံ့နှံ့မှုသုတေသနပြု လေ့လာခြင်း	SCBI	2019	\$ 10,000.00
၁၀	သစ်တောမြေပုံလေ့လာခြင်းလုပ်ငန်း	SCBI	2019	\$ 9,644.00
၁၁	ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးသူရဲကောင်းများသင်တန်း	Community Conservation	2019	\$ 7408.00
၁၂	မြန်မာရွှေသမင်များထိန်းသိမ်းရေးစီမံကိန်း	Conservation Force	2019	\$ 9960.00
စုစုပေါင်း လက်ခံရရှိငွေ				\$ 270,850.72